

၀းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း 5
 -အဲဂုတုတု-မှ သင်တို့ဆောင်ခဲ အဘယ်ကဖြင့် -နှင့်-မေရူ-ကို -ဘုရားသခင်-ကို -ထိုလူများ -နှင့်ပဖြ

[H4714](#) [H5927](#) [H4100](#) [H4872](#) [H0430](#) [H1696](#)

ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်း ၵ်းၵ်း ၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း
 ပျင်းညီး -နှင့်ငါတို့-၏အသက် ရေ -နှင့်မရှိ မှန် မရှိ အကခြင်းမူကား -တေး-ၵ်း -သေး-သို့

[H6973](#) [H5315](#) [H4325](#) [H0369](#) [H3899](#) [H0369](#) [H4191](#)

:ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း
 -ထိုယုတ်မာသေ -မှန်-ၵ်း
[H7052](#) [H3899](#)

သင်သည် ငါတို့ကို ဤတေးၵ်း သေစေခြင်းငှါ၊ အဲဂုတုတုပြုမှ အဘယ်ကဖြင့် ဆောင်ခဲသနည်း။ မှန်မရှိ၊ ရလည်းမရှိ၊ ဤပရိပျက်သေစားစရာကိုလည်း ငါတို့သည် အလွန်ရှုရှာ၏ဟု ဘုရားသခင်နှင့် မေရူကို ဆန့်ကျင်ဘက်ပဖြ ဆိုကခြါ။

ၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း 6
 -ထိုလူများ -ကို -နှင့်ကိုကဖြ -ထိုမီးမွန်သေ -ထိုမဖြများ -ကို -လူများ-ၵ်း ထာဝရဘုရား -နှင့်လွတ်

[H0853](#) [H5175](#) [H0853](#) [H3068](#) [H7971](#)

:ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း
 -ဣသရလေး-မှ များ -လူများ- -နှင့်သေး
[H3478](#) [H4191](#)

ထိုအခါ ထာဝရဘုရားသည်၊ ဣသရလေးအမျိုး သားတို့တွင် မီးမဖြများကို စလွတ်တတ်မူၵ်း၊ လူအများ တို့သည် အကိုက်ခံရသဖြ သကေခြါ။

ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း 7
 -ထာဝရဘုရား-ကို ငါတို့ပဖြကဖြ -သည့်- ငါတို့ပဖြများ -နှင့်ပဖြကဖြ မေရူ -သို့ -ထိုလူများ -နှင့်လာ

[H3068](#) [H1696](#) [H2398](#) [H0559](#) [H4872](#) [H0413](#) [H0935](#)

ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း
 -ထိုမဖြ -ကို -ငါတို့-အပ၏-မှ -နှင့်ဖယ်ရှားစေ ထာဝရဘုရား -သို့ ဆုတောင်းပဋိက် -နှင့်-သင်-ကို

[H5175](#) [H0853](#) [H5493](#) [H3068](#) [H0413](#) [H6419](#)

:ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်းၵ်း
 -ထိုလူများ -အဖို့-ၵ်း မေရူ -နှင့်ဆုတောင်းပဋိက်
[H1157](#) [H4872](#) [H6419](#)

ထိုကဖြင့် လူများတို့သည် မေရူထေသို့ လာၵ်း အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကို ဆန့် ကျင်လျက် ပဖြဆိုၵ်း ပဖြမှားပါပဖြထာဝရဘုရားသည် မဖြများကို အကျွန်ုပ်တို့မှ ပယ်ရှားတတ်မူမည်အကဖြင်း ဆုတောင်းပါဟု လျှောက်လျှင်၊ မေရူသည် လူများအဘို့ ဆုတောင်းလ၏။

-ၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း 8
 -အပ၏ -သို့-ကို -နှင့်တင် မီးမွန် -သင်-အဖို့ ပဖြပုံ မေရူ -သို့ ထာဝရဘုရား -နှင့်မိန့်တော်မူၵ်း

[H0853](#) [H4872](#) [H0413](#) [H3068](#) [H0559](#)

:ၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း ၵ်းၵ်းၵ်း
 -နှင့်အသက်ရှင် -သို့-ကို -နှင့်မဖြ -ထိုကိုက်ခဲ\1036ရသု အလုံးစုံ- -နှင့်ဖဖြ တိုင်

[H2425](#) [H0853](#) [H7200](#) [H3605](#) [H1961](#) [H5251](#)

ထာဝရဘုရားကလည်း၊ မီးမဖြရုပ်ကိုလုပ်ၵ်း တိုင်ပ၏မှာ မဖြကဖြထားလေ့။ အကိုက်ခံရသေ သူတိုင်း ကဖြရှုလျှင် အသက်ချမ်းသာရလိမ့်မည်ဟု မေရူအား မိန့်တော်မူသည်အတိုင်း၊

: באמ	לבו	עש	ע	תב	הע	ש	ע	ל	15
မောင်	-နယ်နိမိတ်-သို့	-နှင့်မို့ခို	အာ	-န-သို့	ယိမ်း	-သည်	-ထိုချောင်းများ	-နှင့်ချောင်းကမ်း	
H4124	H1366	H8172	H6144	H3427	H5186			H0793	

အာရပ်ညှိသို့ စီး၍ မောဘပညှိအနား၌ ရှုစက်သွားသော ချောင်းအသွယ်သွယ်ဟု လာသတည်း။

ת	ב	ה	ה	א	ש	ב	א	ה	ש	16
-ကို	စု	-မရေရ-သို့	ထာဝရဘုရား	မိန့်တော်မူ	-သည်	-ထိုတွင်း	ထို	တွင်း	-နှင့်-ထိုနရော-မှ	
H0853	H0622	H4872	H3068	H0559		H0875	H1931	H0876	H8033	
					ס	: מ	ה	א	ה	
					ש	ရေ	-သူတို့-အဖို့	-နှင့်ပေး	-ထိုလူများ	
						H4325		H5414		

အာနန်ချောင်းမှ ဗရေရတွင်းသို့ ခရီးသွားကကြို။ ထိုရေတွင်းကား အဝဉ်းမဟုတ်၊ ထာဝရဘုရားက၊ လူများကို စုဝေးစလေရာ၊ ရေကို ငါပေးမည်ဟု မောရှအား မိန့်တော်မူရာ၌ ရည်ဆောင်သော ရေတွင်းဖွဲ့ သတည်း။

: ה	ע	א	ע	ה	ה	ת	ל	ש	א	17
-သူမ-အဖို့	သီချင်းကပြ	တွင်း	တက်လာ	ဤ	-ထိုသီချင်း	-ကို	ဣသရေလ	သီချင်း	ထိုအခါ	
		H0875	H5927	H2063		H0853	H3478	H7891		

ထိုအခါ ဣသရေလအမျိုးက၊ အိုတွင်းရေ၊ ထွက် လော့။ ထွက်အောင် သီခင်းဆိုကပြော့။

ע	א	ע	ה	ה	ע	ה	א	ב	18
-သူတို့-၏တောင်ဝေး-ဖွင့်	-လှံတောင်-ဖွင့်	-ထိုလူများ	မူးမပြ်များ	တူးကပြ	မူးများ	တူးကပြ	တွင်း		
	H2710		H5081		H2659	H2658	H0875		
					: ה	א	ה		
					မတူတာနာ	-နှင့်-တေး-မှ			
					H4980				

တရားမင်းစီရင်သည်အတိုင်း၊ မူးမတ်တို့သည် ရေတွင်းကို တူးကပြီ။ လူတို့တွင် အကဲအမူးတို့သည် တောင်ဝေးတို့နှင့် ရေတွင်းကို တူးကပြီဟု သီခင်း ဆိုလေ၏။

: א	ל	א	ה	19
ဘာမတတ်	-နှင့်-နအလီအလေး-မှ	နအလီအလေး	-နှင့်-မတူတာနာ-မှ	
H1120	H5160	H5160	H4980	

ထိုတေးမှ မတူတာနာအရပ်သို့၎င်း၊ မတူတာနာအရပ်မှ နဟာလျလေးအရပ်သို့၎င်း၊ နဟာလျလေးအရပ်မှ ဗာမုတ် အရပ်သို့၎င်း၊

א	ל	א	ה	א	א	א	א	א	א	20
မျက်နှာ	-အပေါ်	-နှင့်မပြ	-ထိုပိစဂါ	ထိပ်	မောင်	-လယ်-၌	-သည်	-ထိုချိုကျိုး	-နှင့်-ဘာမတတ်-မှ	
H6440		H8259	H6449		H4124			H1516	H1120	
								פ	: ה	
								p	-ထိုအရာပပြ	
									H3452	

ဗာမုတ်အရပ်မှ မောဘချိုသို့၎င်း၊ ယရေမုန်မြို့ကို မျက်နှာပပြသော ပိသဂါတောင်ထိပ်သို့၎င်း ခရီးသွား ကကြို။

: א	א	א	א	א	א	א	א	א	21
ဆိုတော်မူ၍	-ထိုအမေရိ	ရှင်ဘုရင်-	သိဟုန်	-သို့	တမန်များ	ဣသရေလ	-နှင့်စလွတ်		
H0559	H0567	H4428	H5511	H0413	H4397	H3478	H7971		

ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ အာ မေရိရှင်ဘုရင် ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စလွတ် လျက်၊

22
 ကာ ဣ ကရုဗု နာ ဝဉာဉာ ကရုဗု ကဗု နာ နာဉာဉာ ကာဉာဉာ
 တွင်း ရေ သဓာန် မ- -နှင့်-စပျစ်ခဲဉ် -လယ်-၌ လှည့် မ- -သင်-၏ပဉ်-၌ ဖြေသွားမည်
[H0875](#) [H4325](#) [H8354](#) [H3808](#) [H3754](#) [H5186](#) [H3808](#) [H0776](#)

: နာဉာဉာ ကာဉာဉာ -ာဉာဉာ ကဗု နာဉာဉာ နာဉာဉာ
 သင်-၏နယ်နိမိတ် ဖြေသွား -သဉ်- -တိုင်အောင် သွား -ထိုရှင်ဘုရင် -လမ်း-၌
[H1366](#) [H5704](#) [H3212](#) [H4428](#) [H1870](#)

အကျွန်ုပ်တို့သည် မင်းကိုပြုပြင်အလယ်၌ ရှုဓာတ်၍ သွားပါရစေ။ လယ်ယာသို့၎င်း၊ စပျစ်ဥယျာဉ်သို့၎င်း မဝင်ပါ။
 တွင်းရေကိုလည်း မသောက်ပါ။ မင်းကိုပြုပြင်ကို မလွန်မှီတိုင်အောင်၊ မင်းလမ်းသို့သာ ရှုဓာတ် လိုက်ပါမည်ဟု အခွင့်တောင်းကကြို။

23
 -တ နာဉာဉာ နာဉာဉာ နာဉာဉာ ကာဉာဉာ ကာဉာဉာ -တ နာဉာဉာ နာဉာဉာ -လာ
 -ကို သိဟုန် -နှင့်စု -သူ-နယ်နိမိတ်-၌ ဖြေသွား ကုသရလေ -ကို သိဟုန် ပေး -နှင့်မ-
[H0853](#) [H5511](#) [H0622](#) [H1366](#) [H3478](#) [H0853](#) [H5511](#) [H5414](#) [H3808](#)

ဝကုဉာဉာ ကာဉာဉာ နာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ
 -နှင့်တိုက်ခိုက် ယာဟဇ -နှင့်လာ -တေး-သို့ ကုသရလေ -တွေ-သို့ -နှင့်ထွက်လာ -သူ-လူများ အလုံးစုံ-
[H3096](#) [H0935](#) [H3478](#) [H7125](#) [H3318](#) [H3605](#)

: ကာဉာဉာ
 -ကုသရလေ-ဖြေ
[H3478](#)

ထိုပဉ်အလယ်၌ ရှုဓာတ်သွားရသော အခွင့်ကို၊ ရှိဟုန်မင်းသည် ကုသရလေအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို
 စုဝေးစေ၍၊ ကုသရလေအမျိုးသား တို့ကို ဆီးတားခင်းငှါ၊ သူတို့ရှိရာတစ်ခုထွက်၍ ယာဟတ်မို့သို့ ရောက်ပေးလျှင်
 စစ်တိုက်လစေ။

24
 ကာဉာဉာ -ကဗု နာဉာဉာ နာဉာဉာ -တ နာဉာဉာ နာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ
 ယဘုန် -တိုင်အောင် -အာနုန်-မှ -သူ-ပဉ် -ကို -နှင့်သိမ်းယူ စား -နှုတ်-၌ ကုသရလေ -နှင့်လုပ်
[H2999](#) [H5704](#) [H0769](#) [H0776](#) [H0853](#) [H3423](#) [H2719](#) [H6310](#) [H3478](#) [H5221](#)

: နာဉာဉာ ကာဉာဉာ နာဉာဉာ နာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ
 အမုန် သား နယ်နိမိတ် ခိုင် အကကြောင်းမူကား အမုန် သား -တိုင်အောင်
[H5983](#) [H1366](#) [H5794](#) [H5983](#) [H5704](#)

ထိုမင်းကို၊ ကုသရလေအမျိုးသားတို့သည် ထား နှင့် လုပ်ကံ၍၊ အာနုန်ချောင်းမှသည် ယဗုဗုတ်ချောင်း တိုင်အောင်၎င်း၊
 အမုန်အမျိုးသား နရောတိုင်အောင်၎င်း၊ ထိုမင်းပိုင်သော မမြေကို သိမ်းယူကကြို။ အမုန်အမျိုးသား နရော နယ်စပ်ကား အားကကြို။

25
 ကဗု -ကဗု ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ
 မြေများ -အလုံးစုံ-၌ ကုသရလေ -နှင့်နေ ကြံတို့ -ထိုမြေများ အလုံးစုံ- -ကို ကုသရလေ -နှင့်ယူ
[H3605](#) [H3478](#) [H3427](#) [H0428](#) [H3605](#) [H0853](#) [H3478](#) [H3947](#)

: ကာဉာဉာ -ကဗု နာဉာဉာ ကာဉာဉာ
 -သူမ-၏သမီးများ -နှင့်-အလုံးစုံ-၌ -တရေဘုန်-၌ -ထိုအမဓရီ
[H1323](#) [H3605](#) [H2809](#) [H0567](#)

ထိုသို့ ကုသရလေအမျိုးသားတို့သည်၊ ဟရေဘုန် မြေစ၍ အာမဓရီအမျိုးသားနသေစေ မြေရှာရုံသမျှ တို့ကို သိမ်းယူ၍ နကကြို။

26
 ဝကုဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ
 တိုက်ခိုက် -နှင့်သူ ထို -ထိုအမဓရီ ရှင်ဘုရင် သိဟုန် မြေ ဟရေဘုန် အကကြောင်းမူကား
[H1931](#) [H1931](#) [H0567](#) [H4428](#) [H5511](#) [H2809](#)

: နာဉာဉာ -ကဗု ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ ကာဉာဉာ
 အာနုန် -တိုင်အောင် -သူ-လက်-မှ -သူ-ပဉ် အလုံးစုံ- -ကို -နှင့်ယူ -ထိုပဉ် မဓာပ် -ရှင်ဘုရင်-ဖြေ
[H0769](#) [H5704](#) [H3027](#) [H0776](#) [H3605](#) [H0853](#) [H3947](#) [H7223](#) [H4124](#) [H4428](#)

								32
—	-သူမ-၏သမီးများ	-နှင့်သိမ်းယူက	ယာဇေဩ	-ကို	-စုံသပ်-သို့	မေရေ	-နှင့်စလွတ်	
H3423	H1323	H3920	H3270	H0853	H7270	H4872	H7971	
			:ဝဗ်	-အ	၍	-)	
			-ထိုနရေ-၌	-သည့်-	-ထိုအမေရိ	-ကို	-နှင့်ထုတ်	
			H8033		H0567	H0853	H3423	

မေရေသည်လည်း၊ ယာဇေဩကို စူးစမ်းခြင်းငှါ လူကို စလွတ်ပေးလျှင်၊ ထိုမျှတို့ကို သိမ်းယူ၍ အရင် နသေစာ အာမေရိအမျိုးသားတို့ကို နှင်ထုတ်ကခြာ။

								33
-ထိုဘုရား	ရှင်ဘုရင်-	ဩ	-နှင့်ထွက်လာ	-ထိုဘုရား	လမ်း	-နှင့်တက်က	-နှင့်လှည့်က	
H1316	H4428	H5747	H3318	H1316	H1870	H5927	H6437	
			:၍	၍	-	၍	၍	
			ဒေရအေ	-စစ်ပွဲ-အဖို့	-သူ-လူများ	-နှင့်အလုံးစုံ-	သူ	
			H0154	H4421		H3605	H1931	H7125

တဖန် ဣသရလေအမျိုးသားတို့သည် လှည့်၍၊ ဗရုန်ပညာသို့ ခရီးသွားကခြာ။ ဗရုန်ရှင်ဘုရင်ဩယ သည်၊ မိမိလူအပေါင်းတို့နှင့် ဒေဒါရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။

									34
-သင်-လက်-၌	အကခြင်းမူကား	-သူ-ကို	ကခြက်	မ-	မေရေ	-သို့	ထာဝရဘုရား	-နှင့်မိန့်တော်မူ၍	
H3027		H0853	H3372	H0408	H4872	H0413	H3068	H0559	
-ထိုကဲ့သို့	-သူ-အဖို့	-နှင့်ပ	-သူ-ပညာ	-နှင့်-ကို	-သူ-လူများ	အလုံးစုံ-	-နှင့်-ကို	-သူ-ကို	ငါပေး
		H0776	H0853			H3605	H0853	H0853	H5414
			:၍	၍	၍	၍	၍	၍	
			-ဟရေဘုရား-၌	နသေ	-သည်	-ထိုအမေရိ	ရှင်ဘုရင်	-သိဟုန်-အဖို့	ပ
			H2809	H3427		H0567	H4428	H5511	

ထာဝရဘုရားကလည်း၊ သူကို မကခြက်နှင့်၊ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မခြံကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပီပြီ၊ ဟရေဘုရားမိန့်၍ အာမေရိ ရှင်ဘုရင်ရှိဟုန်ကို ပြောကဲ့သို့၊ ဤမင်းကိုလည်း ပြုမည် ဟု မေရေအား မိန့်တော်မူသည်အတိုင်း၊

									35
-မ-	-တိုင်အောင်	-သူ-လူများ	အလုံးစုံ-	-နှင့်-ကို	-သူ-သားများ	-နှင့်-ကို	-သူ-ကို	-နှင့်လုပ်က	
H1115	H5704		H3605	H0853		H0853	H0853	H5221	
			:၍	-	၍	၍	၍	၍	
			-သူ-ပညာ	-ကို	-နှင့်သိမ်းယူက	ကျန်သူ	-သူ-အဖို့	ကျန်-	
			H0776	H0853	H3423	H8300		H7604	

ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကခြင်းလုပ်ကခြာ သူ၏ပညာကို သိမ်းယူ ကခြာ။